

ငေးတံငေးမော ကဝါ <ngei: ti' ngei: maw:> 呆呆地
 ငေးမော ကါ <ngei: maw:> 发呆, 出神: ငါတူးဘော့၍ ~
 နေဝံ့ 我正想得神出
 ငေးမိုင့် ကါ <ngei: hmain> 垂头丧气, 颓丧, 沮丧
 ငဲ I ကါ <nge'> ① 偏, 倾斜, 歪斜: ခေါင်း ~ နေသည်။ 歪
 着脑袋。② 侧视, 一瞥: ~ တောင်လှည့်မကြည့်တော့ဘူး။
 瞥都不瞥他一眼 ③ 考虑: အသက်ကိုပင်မ ~ မဟုတ်မခံပြော
 တတ်သည်။ 他刚直不阿甚至会把生命置之度外。④ 照
 顾, 顾及: လူမျိုးစုတို့၏လေ့ကို ~ ရသည်။ 要照顾到少数
 民族的习俗。⑤ (古) 发音不清, 说话不清楚 II ဝါ
 <nge'> ① (官) 呼语, 除以 ဂ်ဝ်ဝ်ဝ် ဝ်ဝ် ဝ်ဝ် 为结尾的名词外,
 其他名词后均可用, 如: ထွန်းရွှေ ~ ။ 吞端呀! ② (官)
 在动词后用, 除以 ဂ်ဝ်ဝ်ဝ်ဝ် 音为结尾的动词外, 均
 可用。如: ဖြစ်ကောင်း ~ ။ 可能是。/ နိုင်ကောင်း ~ ။
 可能会取胜。③ 表所属关系, 除以 ဂ်ဝ်ဝ်ဝ်ဝ် 音为结尾
 的名词外其他名词后均可用
 ငဲ့ကွက် ကါ <nge' kwet> 顾及; 照顾, 体谅: ကိုယ်ကျိုးမ ~
 ပဲမှန်ရာကိုပြောလိုက်သည်။ 不顾个人利益如实地说了。/ အရှက်
 ကိုမ ~ ပဲအရမ်းဆဲဆိုနေသည်။ 不顾体面破口大骂。
 ငဲ့စောင်း ကါ <nge' saun:> ① 倾斜 ② 歪过头去: ဦးထုပ်ကို ~
 ၍ဆောင်းထားသည်။ 歪戴着帽子。/ မကြားယောင်ကဲ့သို့ ~
 ၍မျှမကြည့်။ 连头也不回, 好象是没听见。
 ငဲ့ဆုတ် ကါ <nge' hsout> 顾及……而罢手不干
 ငဲ့ညှာ ကါ <nge' hnya> 照顾, 体谅: မည်သူ့မျက်နှာကိုမျှမ ~
 ပဲမှန်ရာရေးပိမ့်။ 不顾任何情面将如实地去写。
 ငေါ ကါ <ngaw'> ① 向前凸出: စာအုပ်ရှိရာသို့မေး ~ လိုက်
 သည်။ 把下巴向前一伸朝放书的地方示意。② 挖苦, 旁
 敲侧击, 奚落, 讥讽: ~ ပြောသည်။ 挖苦地说。/ ~ တော့
 တော့ပြောသည်။ 冷嘲热讽地说。/ ~ လုံးထေ့လုံး 讽刺挖苦
 的话 / ~ လုံးပြောင်လုံး 讥讽的话
 ငေါ့ငဲ့ နှါ <ngaw' nge'> 翘起: အမြီး ~ နှင့်စာသုဇယ် 翘着尾
 巴的小麻雀
 ငေါ် ကါ <ngaw> ① 喊叫, 啼鸣: ကြက်မတအော်ခေါင်းတ ~ ။
 鸡叫一声孔雀鸣一声 ② (味道) 难闻: ထိုဆေးသည်ပြင်း
 ခြင်း ~ ခြင်းမရှိ။ 那种烟叶味道不冲也不难闻。③ 支棱
 着; 往前突出: သူ၏မေးသည် ~ ထွက်နေသည်။ 他的下巴向
 前突出。
 ငေါ်ငေါ် ကဝါ <ngaw ngaw> (古) 大声地
 ငေါ်ငေါ် ကါ <ngaw nget> 尖叫, 声音刺耳
 ငေါ်ငည်း ကါ <ngaw ngi:> (古) 发出响声
 ငေါ်ထူးထူး ကဝါ <ngaw tu: du:> ① 粗鲁: ~ ပြောသည်။ 粗
 鲁地说。② (味道) 难闻: ~ အရသာ 难闻的味道
 ငေါ်တော်ငေါက်တော် ကဝါ <ngaw taw nget tet> 挖苦, 嘲讽:
 ~ ပြောသည်။ 挖苦。

ငေါ်တော်ငေါက်တော် ကဝါ <ngaw taw ngaut taut> = ငေါ်
 တော်ငေါက်တော်
 ငေါ်ထော် ကါ <ngaw htaw> 凸出, 支棱
 ငေါ်လော် ကဝါ <naw law> 凸出, 支棱: အရိုး ~ ပေါ်သည်။
 瘦骨嶙峋。
 ငေါ်လောက် ကဝါ <ngaw laut> 凸出, 支棱, 翘起
 ငေါ် I နှါ <ngaw:> (古) 山顶, 山颠, 岬角 II ကါ <ngaw:>
 突出, 凸出, 隆起: ~ သောနှာခေါင်း 鹰钩鼻子 / ~ ကနဲ
 ထသည်။ 一咕噜爬起来。/ အရိုး ~ ~ ဖြင့်ပိန်ကပ်ချွန်မောက်
 နေ၏။ 瘦得只剩下皮包着骨头。
 ငေါ်ချောင် နှါ <ngaw: gyaun> (古) 岬角
 ငေါ်တော် ကါ <ngaw: tet> 凸, 突出
 ငေါ်ထွက် နှါ <ngaw: htwet> 凸出: အောက်မေးရွှေသို့ ~ နေ
 သောကကတစ်ငါး 下颌骨突出的鲈鱼
 ငေါ်လော ကဝါ <ngaw: law:> 凸出, 明显, 显著: သူတို့၏လိမ်
 လည်မှုကြီး ~ ပေါ်လာလေသည်။ 他们的骗局完全暴露了。
 / ဗိုက်ကြီး ~ နှင့်လူ 大腹便便的人
 ငိုဘ နှါ <ngo' ba'> (由 ငါ့ဘို့ 转成 ငိုဘ) 自私者: ~ သမား
 自私的人
 ငို ကါ <ngo> ① 哭, 哭泣 ② 返潮, 【化】潮解: ဆား ~ သည်။
 盐返潮了。/ ယမ်း ~ ၍သေနှုတ်မပေါက်။ 弹药返潮打不
 响了。
 ငိုကြီးချက်မ နှါ <ngo gyi: khyet ma'> 痛哭: ~ နှင့်တောင်းပန်
 သည်။ 痛哭流涕地道歉。
 ငိုကြော့ရှည် I ကါ <ngo gyaw: shei> 痛哭不已 II နှါ <ngo
 gyaw: shei> 痛哭, 哭哭啼啼: ~ ကြီးနှင့်ငိုပိရောခင်ဗျာ။
 于是便号啕痛哭不已。
 ငိုကြွေး ကါ <ngo kywei:> 哭号, 号啕: ရင်ကိုထ၍ ~ မြည်
 တမ်းသည်။ 捶胸痛哭。
 ငိုချင်း နှါ <ngo gyin:> 哀歌, 哭调
 ငိုချင်းချ ကါ <ngo gyin: khya'> 边唠叨边哭: ~ လို့အဆုံး
 သတ်ရခါပဲ။ 最后只落得个哭哭啼啼的下场。
 ငိုချင်းသည် နှါ <ngo gyin: dhe> 旧时用钱雇来的哭丧人
 ငိုစားရယ်စား နှါ <ngo za: yi za:> 不管他人如何悲喜、盈亏
 都能获利的人: ရွှေနေဆိုတာ ~ လို့လူတချို့ကထင်ကြတယ်။
 有些人认为律师是一些不管别人官司输赢, 他们都能
 得利的人。
 ငိုတလုံးရယ်တလုံး ကဝါ <ngo t-lon: yi t-lon:> 哭笑无常:
 သူသည် ~ ဖြစ်နေသည်။ 他时哭时笑。
 ငိုတမ်း ကါ <ngo dan:> 号哭
 ငိုပဲ့ခင် ကါ <ngo bwe: hsin> 失声痛哭, 大哭
 ငိုမဲ့ ကါ <ngo me'> 哭丧着脸: ~ ~ မလှုပ်နဲ့။ 别总是哭丧
 着脸。
 ငိုမြည် ကါ <ngo myi> 号哭